

၁။ ဘဝရကျိုးနပ်ပါစေ (ဥပသေနသုတ္တ)(၁)
ဥဒါနပါဠိ ၊ ၁၃၁။ ဋ္ဌ ၊ ၂၄၂။ အံ-ဋ္ဌ ၊ ၁ ၊ ၂၁၁။ သံ- ပါ ၊ ၂၆၇။
သံ- ဋ္ဌ -၃၊ ၁၄။ အပ -ပါ-၁၊ ၆၇။ ဋ္ဌ-၂၊ ၁၇။

၂။ ဘဝရကျိုးနပ်ပါစေ။ (ဥပသေနသုတ္တ) (၂)

၃။ ဘဝရကျိုးနပ်ပါစေ (ဥပသေနသုတ္တ) (၃)

၄။ မြို့စောင့်တပ်မာ တရားရှာ (သမ္မဟုလဘိက္ခုဝတ္ထု)၏
ဓမ္မပဒ၊ ပါ ၅၈၊ ဋ္ဌ-၂၊ ၃၀၄

၅။ ကိုယ်ပိုင်ဥစ္စာထုပ်ယူပါ (ပါထေယျသုတ်)
သဂါထာဝဂ္ဂသံယုတ္တပါ-၄၁။ ဋ္ဌ-၉၄။ ဋီကာ ၁၄၀။

၆။ စိတ်ယဉ်ကျေးက ချမ်းသာရ (အညတရဘိက္ခုဝတ္ထု)
ဓမ္မပဒပါ -၁၀၊ ဋ္ဌ-၁၊ ၁၈၃။

၇။ ကုသိုလ်ယူတတ်ပါစေ (အညတရဗြဟ္မဏဝတ္ထု)
ဓမ္မပဒ ပါ -၄၈။ ဓမ္မပဒ ဋ္ဌ -၂၊ ၂၁၇။

၈။ မှီခိုရာကျွန်း ဖြစ်ထွန်းပါစေ (စူဠပုဏ္ဏကထေရ)
ထေရ ပါ ၊ ၃၀၃။ ထေရ ဋ္ဌ၊ ၂၊ ၁၈၉။ ဓမ္မပဒ ဋ္ဌ-၁၊ ၁၅၃။ ဓမ္မပဒ ပါ-၁၇။
ဥဒါနပါဠိ- ၁၅၀။ ဥဒါန ဋ္ဌ ၊ ၂၉၀။ ဧကကနိပါတ ဋ္ဌ၊ ၁၆၄။